

儿၊ ယောင်လို့ပြောမိတာပါ။ ~ မနေပါနှင့်။ 无意讲出的话，不要抓住不放。

စကားကျိုး နှ၊ <Z-g-gyo> (罕)有错误或疵漏的话

စကားကျစ်လစ် က၊ <Z-ga: kyit lit> 语言精炼，语言紧凑

စကားကြီး နှ၊ <Z-g-gyi: / z-ga: gyi:> ①(罕)大话，大道理

②【植】卡达蒙(豆寇属，姜科植物) Amomum Sublucatum

စကားကြီးစကား ကျယ် နှ၊ <Z-g-gyi: z-g-gye> ①雅语，大话，大道理 ②与自己年龄或地位不相称的大话： ဤသူငယ်သည်အသက်အရွယ်နှင့်မလိုက်အောင် ~ ပြောတတ်သည်။ 这孩子会讲大人话，简直和他年龄不相称。

စကားကြီးဆယ်မျိုး နှ၊ <Z-g-gyi: hse myo> 讲话的技巧十则，也称 စကားကြီးဆယ်ခုန်း။ ① ရေကူးညာတင်ပြောနည်း ② ကောက်ပင်ရိတ်လီးပြောနည်း ③ ရေစီးပေါင်ဆန်ပြောနည်း ④ အိုးတန်ဆန်ခပ်ပြောနည်း ⑤ ဆီပွတ်ကျည်ပွေပြောနည်း ⑥ ဆင်ငှေ့ရန်ရှောင်ပြောနည်း ⑦ တောင်သူယာခတ်ပြောနည်း ⑧ ကြက်ဆုတ်ခုပ်ပစ်ပြောနည်း ⑨ ရေစစ်ကရားပြောနည်း ⑩ ခက်တင်မောင်းနင်းပြောနည်း

စကားကြော နှ၊ <Z-g-gyaw> 话头，话茬儿၊ ပြန်ဆက်စမ်းပါအုံးဟာ။ ~ ပြတ်သွားပါအုံးမယ်။ 请继续讲下去，要不然话头就断了。 / ခင်ဗျားကလဲ ~ ရှည်လိုက်တာဗျာ။ 你这个人真罗嗦。

စကားကြံ နှ၊ <Z-g-gyo> (罕)交代在先之言，事先讲明的话

စကားကြောင်းလမ်း က၊ <Z-ga: kyaun: lan:> 接洽，交涉，商议၊ ထိမ်းမြားမင်္ဂလာပြုရန် ~ သည်။ 商量婚事，定亲。

စကားကြမ်း နှ၊ <Z-g-gyein:> (双方对抗时讲的)吓唬对方的话

စကားကျံ က၊ <Z-ga: gyun> 失言，说话过头： ကြမ်းကျံလျှင်နတ်၍ရသည်။ ~ လျှင်နတ်၍မရ။ 脚踏进了地板可以拔出来，说话过了头就不好改了。

စကားကြင်း နှ၊ <Z-g-gywin:> 未说完的话： သူ့စကားပြောသည့်အခါ ~ ကလေးဖြင့်ပြောတတ်သည်။ 他讲话时经常是半吞半吐的。

စကားကြယ် က၊ <Z-ga: kywe> 健谈，有口才： သောကြာသား ~ ။ (缅甸人认为)星期五生的人健谈。 / ဓမ္မနေပီပီ ~ လှပေသည်။ 不愧为律师，口才很好。 / ~ ခြင်းထက်အလုပ်ထယ်ခြင်းကကောင်း၏။ 多说不如多干。

စကားခေါ် I က၊ <Z-ga: khaw> 念央儿，(用话)试探： ဥက္ကဋ္ဌလုပ်ချင်လွန်းလို့ ~ နေပေမဲ့ဘယ်သူကမှအဆိုမတင်ကြပေ။ 尽管他一再暗示很想当主席，但谁也不提他。 II နှ၊ <Z-g-khaw> 暗示的话，念央儿的话

စကားခံ က၊ <Z-ga: khan> 事先说明利害，有言在先： ဝယ်လို့ရမှပိုပေးမယ်လို့ကျနော် ~ လိုက်တယ်။ 我有言在先，要是买到才给你寄去。 / ~ ပါရစေ၊ ဒီအကြောင်းတွေကိုမပေါက်ကြား

ပါစေနဲ့။ 我得先说明，这件事千万别张扬出去。  
စကားခင်း က၊ <Z-ga: khin:> 提起……话题 (让对方思考或交谈)

စကားချီ က၊ <Z-ga: khyi> 以…作为开场白： ~ ကတည်းက လွဲလိုက်တာနိဂုံးသာချုပ်တော့တယ်မှားတုန်းပဲ။ 一开头讲就错，到最后还是错。

စကားချီး နှ၊ <Z-g-khyi:> 序，序文，序言，绪论，引言，前言： ~ ရေးသည်။ 写序言。

စကားချူ က၊ <Z-ga: khyu> =စကားနှိုက်

စကားချေစကားတင် နှ၊ <Z-g-khyei z-g-din> 争辩，辩论，申辩： တရားသူကြီးသည်ရှေ့နေနှစ်ဦး၏ ~ ကိုကြားနာနေသည်။ 法官听取双方律师的辩论。

စကားချပ် I က၊ <Z-ga: khyat> 附加注解，附带说明 (书面) II နှ၊ <Z-g-khyat> 附注，插入语，旁白

စကားချွန်း နှ၊ <Z-ga: khyun:> (贬) 暗示语；双关语： ~ ကလေးနှင့်ပြောသည်။ 以话暗示。

စကားစ I က၊ <Z-ga: sa'> ①开始讲话，开腔，开口 ②讲开场白 II နှ၊ <Z-g-za'> ①话题： ~ ရှာ၍ဆုံးမသည်။ 找个话题来进行教育。 ②尚未说完的话 ③(讲话的)开端

စကားစပစ် က၊ <Z-g-za' pyit> 暗示，示意，试探： သမီးရှင်က သဘောတူမတူကိုလည်း ~ ကြည့်ပါဦး။ 你还得去打听一下女方家长是否同意。

စကားစပြည် နှ၊ <Z-ga: s-myi> ①谈话，闲谈，聊天： ~ ပြောနေကြသည်။ 在闲谈。 ②案件

စကားစီး က၊ <Z-ga: si:> =စကားတင်စီး

စကားစု နှ၊ <Z-g-zu'> 词组，短语

စကားစောင့်စပ် က၊ <Z-ga: saun' zat> (古)讥笑，嘲讽

စကားစောင်း နှ၊ <Z-g-zaun:> (罕)冷嘲热讽的话，风凉话： ~ ပစ်သည်။ 冷嘲热讽。

စကားစစ်ထိုး က၊ <Z-ga: sit hto:> 舌战，论战： ~ ပွဲပြောစကား

စကားစဉ် နှ၊ <Z-g-zin> ①常言，俗语 ②连续说的话： ~ မပြတ်အောင်ပြောသည်။ 滔滔不绝地说。

စကားစပ် I နှ၊ <Z-g-zat> 内容相关连的话： ~ ကိုကြည့်၍အနက်အဓိပ္ပါယ်ဖော်ရသည်။ 得联系上下文解释意思。 II က၊ <Z-ga: sat> 正好提到： ~ မိလို့ပြောရမှန်းမယ်။ 说到…还得讲讲… / ~ ဝတ္ထု (古) 故事情节中寓有圣贤之道的小说，如佛本生经

စကားစပ်မိစပ်ရာ နှ၊ <Z-ga: sat mi' sat ya> 漫无边际的话，海阔天空的话： သူတို့တွေ ~ ပြောနေကြ၏။ 他们一伙海阔天空地谈论着。

စကားစမ်း နှ၊ <Z-g-zan:> (罕)探询的话，试探的话

စကားစိမ်း နှ၊ <Z-g-zein:> =စကားစိမ်း

စကားစွန်း နှ၊ <Z-g-sun:> (罕)有毛病、有缺点、容易受人